

နေရင့် က၊ <nei yin'> 太阳老高，炎热， ~ ပါသေးတယ်။ နေဝင်  
 ဖျိုးဖျက်ပြန်ပါ။ 太阳还老高呢，等傍晚再回去吧！ / ~  
 လေအရူးရင့်လေ။ (成) 精神病拖得时间越长越难治。(喻)  
 积重难返

နေရင်းဌာန န၊ <nei yin: hta na'> 故乡，长期居住过的地  
 方

နေရင်းဒေသ န၊ <nei yin: dei tha'> = နေရင်းဌာန

နေရောင် န၊ <nei yaun> 日光，阳光： ~ စဉ်ပုံရိတ်ကရိယာ  
 【物】分光计 / ~ နေဝါ 光线 / ~ မှန်သည့်ရောဂါ 中暑 /  
 ~ ထိုးသည်။ 阳光照射。 / ~ ပျို့သည်။ 阳光出现。 / ~  
 ပြသည်။ 晒，晾。 / ~ အချက်ပြကရိယာ 日光信号仪

နေရောင်ခြည် န၊ <nei yaun gyi> 阳光

နေရစ် က၊ <nei yit> (人) 留下： မေမေတယောက်တည်းအိမ်မှာ  
 ~ တယ်။ 妈妈一个人留在家里。

နေရပ် န၊ <nei yat> 地址，住址： ~ ဌာန 地址

နေရိပ် န၊ <nei yeit> 阴影

နေရှိန် I န၊ <nei shein> 太阳光焰 II က၊ <nei shein>  
 炎热： ဒီနားထိုင်လို့ရှိယင် ~ တယ်။ 在这边坐晒得太厉害。

နေလှလင် န၊ <nei lu' lin> 朝阳

နေလုံးပျောက် က၊ <nei lon: pyaut> 日落

နေလိုက် က၊ <nei lait> 座南朝北或座北朝南： ထိုက်အိမ်  
 ဆောက်ရာမှာ ~ ဆောက်တာကနေကျော်ဆောက်တာထက်ကောင်း  
 တယ်။ 盖朝南或朝北的房子比朝东或朝西的房子好。

နေလောင် က၊ <nei laun> 晒，暴晒： ~ လို့အသားတွေညိုမဲ  
 နေတယ်။ 太阳晒得皮肤发黑。 / ပန်းပင်ကလေး ~ လို့ညှိုး  
 နေပြီ။ 花被太阳晒蔫了。

နေလမ်းကြောင်း န၊ <nei lan: gyaun:> 【天】黄道： ~ ပြင်ညီ  
 黄道的平面

နေလယ်ဥဒေါင်း န၊ <nei le u' daun:> (喻) 金乌(指太阳)

နေလျက် က၊ <nei yet> 晒褪色

နေလွဲ I က၊ <nei lwe:> 太阳过正午 II န၊ <nei lwe:> 午  
 后

နေလွဲဥစာ န၊ <nei lwe: nya' za> 过了正午吃的饭： ဥပုသ်  
 စောင့်လျှင် ~ စားခွင့်မပြု။ 守斋期间不准午后吃饭。

နေလွဲညှိပင် န၊ <nei hle' bin> 【植】向日葵

နေလှံ က၊ <nei hlon> 晒太阳取暖，也写作： နေဆာလှံ

နေလှံငါး န၊ <nei hlon nga:> 翻车鱼 (Sunfish)

နေလှန်း က၊ <nei hlan:> 晒， ~ ဆား 晒盐 / လက်ဖက်ရွက်  
 များကို ~ သည်။ 晒茶叶。

နေလှပ် က၊ <nei hlat> 晒

နေဝေးနေရာ န၊ <nei wei: nei ya> 【天】远日点

နေဝင် က၊ <nei win> 日落

နေဝင်ဆည်းဆာ န၊ <nei win hsi: za> 黄昏

နေဝင်တောင် န၊ <nei win taun> (日落) 西山

နေဝင်ဖျိုးဖျက် န၊ <nei win phyo: bya'> 黄昏： ~ တွင်ကျေးဇူး  
 များအိပ်တန်းတက်ကြသည်။ 黄昏时分鸟儿进窝。

နေဝင်မီးငြိမ်းစာမိန့် န၊ <nei win mi: nyein: a-mein'> 宵禁令，  
 灯火管制令

နေဝင်မိုးချုပ် န၊ <nei win mo: gyout> 天黑： အလုပ်ချိန်မှာ  
 နံနက်လင်းသည်မှ ~ အထိဖြစ်သည်။ 工作时间从天亮到天黑。

နေဝင်ရိတရော န၊ <nei win yi d-yaw:> 黄昏： ~ အချိန် 黄昏  
 时候

နေဝင်ရိုးရီ န၊ <nei win yo: yi> 黄昏，傍晚

နေဝန်း န၊ <nei wun:> 太阳

နေဝန်းတပြု န၊ <nei wun: d-byu> 早晨太阳刚露头的时  
 候

နေသာ က၊ <nei tha> ①天晴： ယနေ့ ~ ၏။ 今天天晴。  
 ②病减轻： ကျိငြိမ်း ~ ရဲ့လား။ 哥迎好一些了吗？ ③(房  
 子) 够住： သူ့ အိမ်ကတော်တော်ကျယ်တယ်။ အိမ်သား၁၄-၅ယောက်  
 တောင် ~ တယ်။ 他家相当宽敞，一家十四五口都够住。  
 ④可以不管，自在： မင်းက ~ ပေမဲ့ငါကမ ~ ဘူးကွ။ 你  
 可以不管，我可不能不管。

နေသာထိုင်သာ က၊ <nei dha htain dha> 生活舒适，(病  
 人) 感到舒服： လေကောင်းလေသန့်ကိုရရှိသဖြင့်စောစောကထက်  
 ~ ရှိ(或ဖြစ်) လာသည်။ 呼吸了新鲜空气，比前一阵舒服  
 些了。

နေသာဝ န၊ <nei tha da'> [巴] 猎人

နေသားကျ က၊ <nei dha: kya'> 生活习惯了： တောင်ကြီး၌  
 တင်မောင်နောင်သည် ~ သွားပြီ။ 丁貌瑙在东枝已经习惯  
 了。

နေသားတကျ က၊ <nei dha: d-gya'> 变得习惯地，适应：  
 ~ ဖြစ်သွားပါပြီ။ 生活已经习惯了。 / အလုပ်အကိုင် ~ ဖြစ်  
 မှအလည်လာမယ်။ 等工作安排妥当再来玩。

နေသားထိုင်သားကျ က၊ <hei dha: htain dha: kya'> 生活  
 习惯了

နေသူရိန် န၊ <nei dhu rein> 太阳

နေသောင့်နေသဘ က၊ <nei dhaun' nei dha> = နေသာထိုင်  
 သာ

နေသတ် က၊ <nei that> (缅甸制咸鱼的一道工序) 将腌好  
 的咸鱼从木桶里取出晾晒

နေသဗ္ဗကြတ် န၊ <nei that ba' kyat> 【天】日全蚀

နေအကွင်းကြတ် န၊ <nei a-kwin: kyat> 【天】日环蚀

နေအပိုင်းကြတ် န၊ <nei a-pain: kyat> 【天】日偏蚀

နေအဖို့အစည်း န၊ <nei a-phwe' a-si:> 【天】太阳系

နေအရက် န၊ <nei a-yon> 黎明： ~ တက်ချိန် 黎明时分

နေအား က၊ <nei a:> 无情，忍心： ~ လိုက်တာဘတ်စ်ကားပေါ်  
 တက်လာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကိုနေရာဖယ်မပေးပဲနေတယ်။ 真  
 忍心坐着，见到孕妇上车都不让座。